

သတင်း ထုတ်ပြန်ချက်

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် မြန်မာ စံတော်ချိန် ၀၇၀၀ (၀၀၃၀ UTC) အထိ တားမြစ်ထားသည်

IHS Markit မြန်မာ ထုတ်လုပ်မှု PMI™

ထုတ်လုပ်ရေး အခြေအနေများထဲက ဆုတ်ယုတ်မှုမှာ ဇန်နဝါရီလတွင် ရှေ့ဆက် အားပျော့လာခြင်း

အဓိက တွေ့ရှိချက်များ

ထုတ်လုပ်မှုနှင့် အော်ဒါ အသစ်များမှာ အသင့်အတင့် ကျဆင်းလာခြင်း

ကုန်ကြမ်းများ ရှားပါးနေသည့် အကြားတွင် စရိတ်စက
ဖိအားပေးမှုများ တိုးလာခြင်း

အကောင်းမြင်မှုမှာ ၁၁-လ မြောက်အဖြစ်အမြင့်ဆုံးသို့ မြင့်တက်သွားခြင်း

ဒေတာကို 2021 ခြည့်နှစ် ဇန်နဝါရီလ ၁၂-၂၁ ရက်များတွင် စုစည်းခဲ့သည်။

IHS Markit မှ PMI™ စစ်တမ်းဒေတာအရ မြန်မာ ထုတ်လုပ်ရေးကဏ္ဍ၏ လုပ်ငန်း အခြေအနေများမှာ ၂၀၂၁ ခုနှစ်အစတွင် ရှေ့ဆက် ဆုတ်ယုတ်လာခဲ့သည်။ ကိုရိုနာဗိုင်းရပ် ရောဂါ (ကိုဗစ်-၁၉) ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ချမှတ်ခဲ့ရသည့် ကန့်သတ်မှုများ ဆက်ပြီး ရှိနေခြင်းကြောင့် စက်ရုံများ ပိတ်ထားရပြီး ထုတ်လုပ်မှု ငါးလဆက်တိုက် ကျဆင်းလာခဲ့သည်။ အော်ဒါ အသစ်များသည်လည်း ငါးလဆက်တိုက် ကျဆင်းလာခဲ့သော်လည်း ယခုအစဉ်ထဲတွင် အရှိန်အညှင်သာဆုံး ဖြစ်ခဲ့ပြီး စက်မှုလုပ်ငန်း တဝန်းမှာ အလုပ်အကိုင် ဖြတ်တောက်ခံခဲ့ရမှုများ ဆက်လက်ရှိနေဆဲဖြစ်သည်။ ထုတ်လုပ်မှု ကျဆင်းလာမှုကြောင့် ကုမ္ပဏီများက ဝယ်ယူမှုများကို ထိန်းချုပ်လာကြ၍ ထည့်ကုန် ဝယ်ယူမှုများ တဟုန်ထိုး ကျဆင်းခဲ့သည်။ သို့သော်လည်း လုပ်ငန်းများ တိုးချဲ့ရန် စီမံကိန်းများက အကောင်းမြင်စိတ်ကို ဇန်နဝါရီလတွင် မြှင့်တင်ပေးခဲ့၍ ၁၁-လအတွင်း အမြင့်ဆုံးသို့ အားကောင်းလာခဲ့သည်။

ဈေးနှုန်းများကို လေ့လာကြည့်လျှင် ကုန်ကြမ်းများ ရှားပါးမှုကြောင့် ငွေကြေးဖောင်းပွမှု ဖိအားပေးမှုများ တဟုန်ထိုး တိုးလာသည်။ ရောင်းဈေးများမှာ မသိမသာမှု တိုးလာခဲ့သော်လည်း ကုန်ကျစရိတ် ဝန်ထုပ်များကို ဈေးဝယ်သူများ အပေါ် သို့ အကန့်အသတ်ဖြင့် ဖို့ချခဲ့ခြင်းကို ညွှန်ပြနေသည်။

ဒီဇင်ဘာလ၏ ၄၄.၇ မှ ဇန်နဝါရီလတွင် ၄၇.၈ သို့ တက်လှမ်းလိုက်သည့် ထုတ်လုပ်ရေး စွမ်းပကားများကို ပြသပေးသည့် ပေါင်းစပ်ထားသော တစ်ခုတည်းသော အညွှန်းကိန်းဖြစ်သည့် IHS Markit မြန်မာထုတ်လုပ်ရေး PMI အညွှန်းကိန်းမှာ လုပ်ငန်းလည်ပတ်မှုအခြေအနေများ၏ လက်ရှိ ငါးလကြာကျဆင်းမှုအတွင်း အညှင်သာဆုံး ကျဆင်းမှုကို အချက်ပြနေသည်။


ထုတ်လုပ်ရေး ပမာဏများသည် ဇန်နဝါရီလတွင် ငါးလဆက်တိုက် ကျသွားသော်လည်း စက်တင်ဘာလတွင် စတင်ခဲ့သည့် ဒုတိယကျဆင်းမှုကာလအတွက် အားအနည်းဆုံးဖြစ်သည်။ ထောက်ပြခဲ့ကြသူ အများစုတို့က စက်ရုံများ ပိတ်ထားရခြင်းနှင့် ဝယ်ယူအား အားပျော့လာမှုကို ဖော်ပြကြသည်။

ထုတ်လုပ်မှု၏ အစဉ်ကို ရောင်ပြန်ဟပ်လျက် မြန်မာနိုင်ငံတွင်း ထုတ်လုပ်သူတို့ ရရှိခဲ့ကြသည့် အော်ဒါ အသစ်များမှာ ပိုနေသည့် နှုန်းဖြင့် ကျဆင်းလာခဲ့ပြီး နောက်ဆုံး ကျဆင်းမှုမှာ လက်ရှိ ငါးလကြာ ကျဆင်းမှုထဲတွင် အညှင်သာဆုံးဖြစ်သည်။ ပါဝင်ဖြေကြားခဲ့ကြသူတို့၏ အဆိုအရ လော့ဒေါင်း ကန့်သတ်ချက်များက ဝယ်ယူအားအပေါ် ဖိစီးခဲ့ကြသည်။ တိုးတက်မှုကို မှတ်တမ်းတင်ခဲ့ကြသည့် ကုမ္ပဏီများက ဖောက်သည်များနှင့် ဈေးဝယ် အသစ်များ ရောက်ရှိလာသည်ဟု ဖော်ပြကြသည်။

ထုတ်လုပ်မှု ပမာဏ နိမ့်ခဲ့သည့်တိုင်အောင် ကုန်ထုတ်စွမ်းအားများအပေါ် ဖိအားပေးမှုများ ရှိသည့် လက္ခဏာများ ဆက်တွေ့ခဲ့ရပြီး လက်ကျန်အလုပ်များ ဇန်နဝါရီလတွင်

ဆက်ဖတ်ရန်...

မြန်မာ ထုတ်လုပ်မှု PMI
ရာသီအလိုက် ညွှန်ကိန်း >၅၀ =ယခင်လ နောက်ပိုင်း တိုးတက်ခဲ့



ရင်းမြစ်- IHS Markit.

သုံးသပ်ချက်

နောက်ဆုံး စစ်တမ်း ရလဒ်များကို သုံးသပ်ဖော်ပြသွားရာတွင် IHS Markit မှ စီးပွားရေးပညာရှင် Shreeya Patel ပြောကြားသွားသည်မှာ-

"မြန်မာထုတ်လုပ်ရေးကဏ္ဍ၏ နောက်ထပ်ကျဆင်းမှုကို မှတ်တမ်းတင်လိုက်သော ဇန်နဝါရီ ဒေတာက ၂၀၂၁ ခုနှစ်အစ မှန်မှိုင်းနေခြင်းကို ညွှန်ပြနေသည်။ ဝယ်ယူအား အားပျော့လာခြင်းနှင့် စက်ရုံများ ပိတ်ထားရခြင်းကို ထုတ်လုပ်မှုနှင့် အော်ဒါ အသစ်များ ဆက်ကျဆင်းမှုဖြင့် ဆက်စပ်ဖော်ပြကြသည်။ ယင်းတစ်ချိန်တည်းမှာ အလုပ်ဖြတ်တောက်ခံရမှု ဆက်ရှိနေပြီး ထည့်ကုန်ဝယ်ယူမှုများ တဟုန်ထိုး ကျသွားသည်။"

"အပြုသဘော ထောက်ပြရလျှင် နောက်ဆုံး အညွှန်းက ပြီးခဲ့သည့်စက်တင်ဘာတွင် စတင်ခဲ့သည့် လက်ရှိ ကျဆင်းမှုကာလတွင် အထွေထွေ ဆုတ်ယုတ်မှု အညှင်သာဆုံး ဖြစ်ကြောင်းကို အဓိက အကျဆုံး အညွှန်း တည်ငြိမ်မှုဆီကို ဦးတည်နေခြင်းက အချက်ပြနေသည်။ ယင်းအတောအတွင်း ပိုင်းရပ်စ် ကူးစက်မှုနှုန်းကို ယခင်ထက် ထိန်းချုပ်ထားနိုင်၍ ဒုတိယအချို့ လော့ဒေါင်းမှာ ထိရောက်ကြောင်း ထင်ရှားပါသည်။"

"ယခုအချိန်မှာ တတိယလှိုင်းကို ရှောင်ရှားနိုင်ဖို့အတွက် အစိုးရ၏ မူဝါဒတွင် ကိုဗစ်-၁၉ ပျံ့နှံ့မှုကို ထိန်းချုပ်ရေးမှာ အခရာဖြစ်သည်။ ပြည်သူတို့သည် ဖေဖော်ဝါရီလတွင် စတင်မည့် ကာကွယ်ဆေး ထိုးနှံရေး စီမံကိန်းများဆိုင်ရာ သတင်းများကို ကြိုဆိုနေကြမည်ဖြစ်သည်။"

သိသိသာသာ စုစည်းလာခဲ့သည်။ ထုတ်လုပ်သူတို့က လုပ်သားငှားရမ်းရေး အားထုတ်မှုများကို ဆက်လက်တန်ထားကြရာ အလုပ်နေရာ ဖြတ်တောက်ခံရမှု လက်ရှိအစဉ်ကို ငါးလသို့ တိုးချဲ့ပေးလိုက်သည်။


ထုတ်လုပ်သူတို့သည် ဝယ်လိုအား အားပျော့လာသည်နှင့် သို့လျောက်ကုန်များကို ပြန်ညှိရန် အားထုတ်နေကြရ၍ ဇန်နဝါရီလတွင် လက်ကုန် စာရင်းများအတွက် ဆက်လက်၍သတိထားခဲ့ကြသည်။

ပစ္စည်းပေးသွင်းမှု ကွင်းဆက်များထဲက ဖိအားပေးမှုများမှာ နှစ်အစပိုင်းတွင် ဆက်မြင့်တက်လာခဲ့ပြီး လုပ်ငန်းပြီးဆုံးရန် ပျမ်းမျှ ကြာမြင့်ချိန်များမှာ ငါးလဆက်တိုက် တိုးလာခဲ့ပြန်သည်။

ဤအတောအတွင်း ကုန်ကျစရိတ်များ၏ ငွေကြေးဖောင်းပွမှုမှာ ၂၀၁၈ ခုနှစ် နိုဝင်ဘာမှစပြီး အမြင့်ဆုံး ဖြစ်လာသည်။ ကုန်ကြမ်း ရှားပါးမှုနှင့် ပို့ဆောင်ရေး စရိတ်များ မြင့်လာခြင်းကြောင့် ပစ္စည်းပေးသွင်းသူတို့က ဈေးကွက်မြှင့်ခဲ့ကြသည်။

အနာဂတ်သို့ မျှော်ကြည့်လျှင် ပါဝင်မြေကြားခဲ့ကြသူတို့သည် လာမည့် ၁၂ လအတွင်း ထုတ်လုပ်ရေး ပမာဏကို အကောင်းမြင်လျက် ရှိနေကြသည်။

ထုတ်လုပ်မှု အညွှန်းကိန်း: $sa, > ၅၀ =$ ပြီးခဲ့သည့်လနောက်ပိုင်း တိုးတက်မှု အော်ဒါသစ်များ : ထုတ်ကုန်လက်ကုန်စာရင်း အချိုး အော်ဒါသစ်များအညွှန်း/ သို့လျောက်ထားသည့် ကုန်ရောင်း အညွှန်း



ရင်းမြစ် - IHS Markit

ဆက်သွယ်ရန်
Shreeya Patel
Economist
IHS Markit
T: +44 134 432 8196
shreeya.patel1@ihsmarkit.com
Katherine Smith
Corporate Communications
IHS Markit
T: +1-781-301-9311
katherine.smith@ihsmarkit.com

တွက်ချက်နည်း

IHS Markit မြန်မာ ထုတ်လုပ်မှု PMI™ ကို ထုတ်လုပ်သူ ၄၀၀ နေပါဝင်သည့် အဖွဲ့တစ်ဖွဲ့ ထည့်သွင်းမှု ဝယ်ယူမှု ဖြေဆိုမှုများကို ဖြေဆိုခဲ့သည်။

စစ်တမ်းအတွက် မြေကြားချက်များကို လစဉ် ခုတ်ယူ လက်ပိုင်မှာ တောက်ခံခြင်းဖြစ်ပြီး ယခင်လနှင့်နှိုင်းယှဉ်ပြီးပြောင်းလဲမှုကို ညွှန်ကြားပါသည်။

အဓိကအကျဆုံး ကိန်းဂဏန်းမှာ ထည့်ကုန်ဝယ်ယူမှုဖော်ပြမှုများ၏ အညွှန်း Purchasing Managers' Index™ (PMI) ဖြစ်ပါသည်။

PMI မှာ အောက်ပါ အညွှန်း ငါးခုတို့၏ ချိန်ဆတွက်ထားသည့် ပျမ်းမျှဂဏန်း ဖြစ်သည်- အော်ဒါသစ်များ (၃၀%)၊ ထုတ်လုပ်မှု (၂၅%)၊ အလုပ်နေရာ (၂၀%)၊ ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြာမြင့်ချိန်များ (၁၅%) နှင့် သို့လျောက်ထားသည့် ထည့်ကုန်များ (၁၀%)။

PMI ကို တွက်ချက်နိုင်ရန် ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြာမြင့်ချိန်များ အညွှန်းကို အခြား အညွှန်း များနှင့် ယှဉ်ရန်အောင် ဦးတည်ချက်ကို ပြောင်းပေးထားပါသည်။

ကောက်ယူထားသည့် စစ်တမ်း အောက်တွင် ထုတ်ပြန်မှု နောက်ပိုင်းတွင် မြန်လည် ပြင်ဆင်ခြင်း မရှိသော်လည်း ရာခိုင်နှုန်းကို ညှိပေးရမည့် အချက်များကို အချိန်အခါအလိုက် ညှိပေးနိုင်သောကြောင့် ရာခိုင်နှုန်းတို့သည် စစ်တမ်း အတိအကျအပေါ် သက်ရောက်မှု ရှိနိုင်ပါသည်။

PMI စစ်တမ်းအား တွက်ချက်နည်းဆိုင်ရာ နောက်ထပ် အချက်အလက်များ အတွက် ကျေးဇူးပြု၍ economics@ihsmarkit.com သို့ ဆက်သွယ်ပါ။

IHS Markit အကြောင်း

IHS Markit (NYSE: INFO) သည် နိုင်ငံတကာ စီးပွားရေးများကို မောင်းနှင်ပေးကြသည့် အဓိက စက်မှုလုပ်ငန်းများနှင့် စေ့ကွက်များဆိုင်ရာ အချက်အလက်များ၊ ဆန်းစစ်ချက်များနှင့် မြေကြားနည်းများ အတွက် ကမ္ဘာတစ်ဝှမ်း ကုမ္ပဏီ ဖြစ်ပါသည်။

IHS Markit မှာ IHS Markit Ltd. နှင့်/သို့မဟုတ် ၎င်းနှင့်ဆက်သွယ်မှုရှိသည့် အဖွဲ့အစည်းများ၏ မှတ်ပုံတင်ထားသည့် အမှတ်တံဆိပ် ဖြစ်ပါသည်။

IHS Markit ၏သတင်းထုတ်ပြန်ချက်များကို ရယူရန်မလိုလားပါက ကျေးဇူးပြု၍ katherine.smith@ihsmarkit.com သို့ E-Mail ပို့ပါ။

PMI အကြောင်း

ထည့်ကုန်ဝယ်ယူမှုဖော်ပြမှုများ၏ အညွှန်း (PMI™) စစ်တမ်းများကို ယခုအခါ နိုင်ငံမပါင်း ၄၀ ကော်ဒ်အပြင် ယူစီအေတွင်းရှိ အထက်က အညွှန်းအတွက်ပါ ထုတ်ပြန်ပေးနေပါသည်။

မသက်ဆိုင်ကြောင်း ကြေညာချက်

ဤစာရွက်တွင် ဖော်ပြထားသည့် အချက်အလက်များကို မူပိုင်ခွင့်များကို IHS Markit မှ ပိုင်ဆိုင်သည့် သို့မဟုတ် လိုင်စင်ရထားသည့် ပါရှိသည့် အတိအကျစာရွက်တစ်စောင်ကို မိတ္တူ ကူးယူခြင်း၊ ပြန့်ပွားခြင်း၊ ထုတ်လုပ်ခြင်း သို့မဟုတ် အခြားပုံစံဖြင့် အသုံးပြုမှု အပါအဝင် ယင်းတို့ဖြင့်သာ ကန့်သတ်ခြင်းမဟုတ်ဘဲ ခွင့်ပြုချက်မရှိသည့် အသုံးပြုမှုများကို IHS Markit ၏ ဤစာရွက် သဘောတူညီချက် မရှိလျှင် တားမြစ်ထားပါသည်။

